




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန

အမိန့်ကြော်ငြာစာအမှတ် ၁၀၃ / ၂၀၂၅

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်
(၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်)

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသည် ပင်လယ်ရေကြောင်းအကောက်ခွန် အက်ဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အောက်ပါလုပ်ထုံး လုပ်နည်းများကို ထုတ်ပြန်လိုက်သည်။

အခန်း (၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤလုပ်ထုံးလုပ်နည်းများကို အမြန်စီမံခန့်ခွဲရန် လိုအပ်သော ကုန်ပစ္စည်းများဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ဟု ခေါ်တွင်စေရမည်။

၂။ ဤလုပ်ထုံးလုပ်နည်းများတွင် ပါရှိသော စကားရပ်များသည် ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

- (က) ဝန်ကြီးဌာန ဆိုသည်မှာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနကို ဆိုသည်။
- (ခ) ဦးစီးဌာန ဆိုသည်မှာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန ကို ဆိုသည်။
- (ဂ) အမြန်စီမံခန့်ခွဲရန် လိုအပ်သော ကုန်ပစ္စည်း ဆိုသည်မှာ ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေ၊ ကုန်းလမ်းအကောက်ခွန်အက်ဥပဒေနှင့် အခြား တည်ဆဲဥပဒေတစ်ရပ်ရပ်အရ တားဆီး၊ ဖမ်းဆီးထားသည့် ကုန်ပစ္စည်းများ အနက် ပုပ်သိုးပျက်စီးလွယ်သော သို့မဟုတ် သဘာဝအရ ပျက်စီးလွယ်သော သို့မဟုတ် သက်တမ်းကုန်ဆုံးရက် နီးကပ်နေသော သို့မဟုတ် အပူချိန်ထိန်းချုပ်မှုစနစ်ဖြင့် ထားရှိရန် လိုအပ်သော သို့မဟုတ် ဈေးကွက်သဘောသဘာဝအရ အချိန်နှင့်အမျှ တန်ဖိုးလျော့ကျနိုင်သော သို့မဟုတ် သိုလှောင်သိမ်းဆည်းရန် နည်းပညာ

ကန့်သတ်ချက်များ လိုအပ်သော သို့မဟုတ် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်း၊
တစ်ရပ်ရပ်၏ ညွှန်ကြားချက်အရ ဆောင်ရွက်ရသော ကုန်ပစ္စည်းများကို ဆိုသည်။

အခန်း (၂)

အမြန်စီမံခန့်ခွဲရန် လိုအပ်သော ကုန်ပစ္စည်းများအား အရေးယူဆောင်ရွက်ခြင်းနှင့်
စီမံခန့်ခွဲခြင်း

၃။ ဦးစီးဌာနသည် အမြန်စီမံခန့်ခွဲရန် လိုအပ်သော ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ အောက်ပါ
အတိုင်း စီမံဆောင်ရွက်နိုင်သည်-

- (က) ဒဏ်ငွေဖြင့် ရွေးယူခွင့်ပြုခြင်း၊
- (ခ) လေလံတင်ရောင်းချခြင်း၊
- (ဂ) သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းရမည့် ကုန်ပစ္စည်းများဖြစ်ပါက လွှဲပြောင်းခြင်း၊
- (ဃ) အများပြည်သူစားသုံးရန် ဖြစ်စေ၊ သုံးစွဲရန်ဖြစ်စေ မသင့်သော ကုန်ပစ္စည်း ဖြစ်ပါက
ဖျက်ဆီးခြင်း။

ဒဏ်ငွေဖြင့် ရွေးယူခွင့်ပြုခြင်း

၄။ ဦးစီးဌာနသည် ဒဏ်ငွေဖြင့် ရွေးယူခွင့်ပြုရန် လျှောက်ထားလာသည့် ကိစ္စရပ်များတွင်
ကျသင့်အခွန်အခများနှင့် ဒဏ်ကြေးငွေများ ကောက်ခံပြီး ရွေးယူခွင့်ပြုနိုင်သည်။

လေလံတင်ရောင်းချခြင်း

၅။ လေလံတင်ရောင်းချနိုင်ရန် သိမ်းဆည်းမိန့် ထုတ်ပြန်ပြီး ကြမ်းခင်းဈေးသတ်မှတ်ရေး အဖွဲ့
ဖွဲ့စည်းခြင်းကို အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

- (က) ရန်ကုန်ရုံးချုပ်။ ရန်ကုန်ရုံးချုပ် သတ်မှတ်နယ်မြေအတွင်း ကြမ်းခင်းဈေး
သတ်မှတ်ရေးအဖွဲ့ကို ဦးစီးဌာနမှ ကိုယ်စားလှယ် သုံးဦး၊ အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာနနှင့် ဖမ်းဆီးစဉ် ပါဝင်သည့် အခြားဆက်စပ်ဌာန (ရှိလျှင်) တို့မှ အရာထမ်း
ကိုယ်စားလှယ် တစ်ဦးစီဖြင့် ဖွဲ့စည်းရမည်။
- (ခ) တိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်ရုံးများ။
ကြမ်းခင်းဈေးသတ်မှတ်ရေးအဖွဲ့ကို ဦးစီးဌာနမှ ကိုယ်စားလှယ်နှစ်ဦး၊ အထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ဖမ်းဆီးစဉ်ပါဝင်သည့်
အခြားဆက်စပ်ဌာန (ရှိလျှင်) တို့မှ အရာထမ်း ကိုယ်စားလှယ် တစ်ဦးစီဖြင့်
ဖွဲ့စည်းရမည်။

- ၆။ ကြမ်းခင်းဈေးသတ်မှတ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
- (က) ကြမ်းခင်းဈေးကို ပစ္စည်းများ၏ လက်ရှိမြေပြင်အခြေအနေနှင့် ကိုက်ညီသော ဒေသတွင်း ပျမ်းမျှလက်ကားပေါက်ဈေးကို အခြေခံ၍ ၂၀ ရာခိုင်နှုန်း လျှော့ချ တွက်ချက်ရမည်။
 - (ခ) အပိုဒ်ခွဲ (က) အရ ဆောင်ရွက်၍ မရနိုင်သော ပစ္စည်းများအတွက် Website များတွင် ရှာဖွေ၍ အကောက်ခွန်တန်ဖိုးသတ်မှတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီ တန်ဖိုးတွက်ချက်ရမည်။
 - (ဂ) ကြမ်းခင်းဈေးသတ်မှတ်ရေးအဖွဲ့သည် အတည်ပြုသတ်မှတ်သော ကြမ်းခင်းဈေးကို လေလံတင်ရောင်းချမည့် ပစ္စည်းအစု (Lot) အတွဲအလိုက် စာရင်းပြုစု၍ ရန်ကုန်ရုံးချုပ်အနေဖြင့် သက်ဆိုင်ရာ ညွှန်ကြားရေးမှူးထံသို့ လည်းကောင်း၊ မြို့နယ်ရုံးများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော် ကောင်စီနယ်မြေ အကောက်ခွန်ဦးစီးမှူးထံသို့ လည်းကောင်း တင်ပြအတည်ပြုချက် ရယူရမည်။

- ၇။ လေလံတင်ရောင်းချရေးအဖွဲ့ ဖွဲ့စည်းခြင်းကို အောက်ပါအတိုင်းဆောင်ရွက်ရမည်-
- (က) ရန်ကုန်ရုံးချုပ်။ ရန်ကုန်ရုံးချုပ်သတ်မှတ်နယ်မြေအတွင်း လေလံတင်ရောင်းချရေး အဖွဲ့ကို ဦးစီးဌာနမှ ကိုယ်စားလှယ် သုံးဦး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ဖမ်းဆီးစဉ် ပါဝင်သည့် အခြား ဆက်စပ်ဌာန (ရှိလျှင်) တို့မှ အရာထမ်းကိုယ်စားလှယ် တစ်ဦးစီဖြင့် ဖွဲ့စည်းရမည်။
 - (ခ) တိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်ရုံးများ။ လေလံတင်ရောင်းချရေးအဖွဲ့ကို ဦးစီးဌာနမှ ကိုယ်စားလှယ် နှစ်ဦး၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ဖမ်းဆီးစဉ် ပါဝင်သည့် အခြားဆက်စပ်ဌာန(ရှိလျှင်)တို့မှ အရာထမ်း ကိုယ်စားလှယ် တစ်ဦးစီဖြင့် ဖွဲ့စည်းရမည်။

၈။ အများပြည်သူသို့ အသိပေးကြေညာခြင်းကို ကြမ်းခင်းဈေးအတည်ပြုချက်ရရှိပါက လေလံပွဲကျင်းပမည့်အကြောင်း လေလံပွဲမတိုင်မီ ကြိုတင်၍ သတင်းစာတွင် ကြော်ငြာခြင်း သို့မဟုတ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကုန်သည်လုပ်ငန်းရှင်များအသင်းရုံး(ရှိလျှင်) ကြော်ငြာသင်ပုန်းများတွင် ကြေညာခြင်း သို့မဟုတ် ဦးစီးဌာန Website တွင် ကြေညာခြင်းများ ဆောင်ရွက်ရမည်။

- ၉။ လေလံတင်ရောင်းချရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
- (က) လေလံပုံစံများကို လေလံပွဲစည်းကမ်းများနှင့်အတူ လေလံပွဲမကျင်းပမီ ကြိုတင်၍ သတ်မှတ်နှုန်းထားဖြင့် ရောင်းချခြင်း၊
 - (ခ) အာမခံစပေါ်ငွေပေးသွင်းမှု အထောက်အထား တင်ပြနိုင်ခြင်း ရှိ မရှိ စိစစ်ခြင်း၊
 - (ဂ) အာမခံစပေါ်ငွေ ပေးသွင်းထားပြီးသော လေလံပုံစံတင်သွင်းသူများကို လေလံပွဲ ကျင်းပမည့်နေ့တွင် လေလံပွဲမစတင်မီ အချိန်ကာလတစ်ခု သတ်မှတ်၍ ပစ္စည်း ကြည့်ရှုခွင့်ပြုခြင်း၊
 - (ဃ) လေလံပွဲကို အသိပေးကြေညာထားသည့် လေလံပွဲစည်းကမ်းများနှင့်အညီ ကျင်းပခြင်း။

၁၀။ ရန်ကုန်ရုံးချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်ရုံး များသည်-

- (က) လေလံအောင်မြင်ပြီးနောက် လေလံတင်ရောင်းချခြင်းနှင့် သက်ဆိုင်သည့် မှတ်တမ်းများကို စနစ်တကျ မှတ်တမ်းတင်ခြင်း၊
- (ခ) လေလံတင်ရောင်းချရငွေများကို မြန်မာ့စီးပွားရေးဘဏ်ရှိ ဦးစီးဌာန၏ ဘဏ်စာရင်းသို့ စနစ်တကျ ပေးသွင်းခြင်း၊
- (ဂ) လေလံအောင်မြင်သူထံ ကုန်ပစ္စည်း ထုတ်ပေးခြင်း၊
- (ဃ) လေလံပွဲဆောင်ရွက်ပြီးစီးမှု အစီရင်ခံစာကို ဦးစီးဌာနသို့ တင်ပြခြင်း၊
- (င) အမှုတွဲအလိုက် ကုန်လှောင်ရုံမှတ်တမ်းနှင့် မှုခင်းဆိုင်ရာ ဆောင်ရွက်မှုမှတ်တမ်း (CR-64) တို့တွင် ဖြည့်သွင်းခြင်း၊
- (စ) သက်ဆိုင်ရာငွေစာရင်း ခေါင်းစဉ်၌ မှန်ကန်စွာ စာရင်းသွင်းခြင်း၊
- (ဆ) လေလံအောင်မြင်ခြင်း မရှိသူများသို့ တင်သွင်းထားသည့် အာမခံစပေါ်ငွေများ ပြန်လည်ထုတ်ပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ရမည်။

၁၁။ လေလံအောင်မြင်ခြင်း မရှိသော ကုန်ပစ္စည်းများနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

- (က) ပထမအကြိမ် လေလံတင်ရောင်းချရာ၌ အောင်မြင်ခြင်း မရှိသော ကုန်ပစ္စည်းများ နှင့် စပ်လျဉ်း၍ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ထံ တင်ပြပြီး အထူးကြမ်းခင်းဈေး သတ်မှတ်ရေးအဖွဲ့ဖြင့် ကြမ်းခင်းဈေး ပြန်လည်သတ်မှတ်၍ လေလံတင် ရောင်းချရမည်။

(ခ) ယင်းသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်အခွန်ဘဏ္ဍာငွေနှစ်နာမူ မရှိစေရန် အတူး
ဂရုပြု၍ ဆောင်ရွက်ရမည်။

သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းခြင်း

၁၂။ သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းရမည့် ကုန်ပစ္စည်းများအား သိမ်းဆည်းမိန့်ထုတ်ပြန်
ပြီးနောက် အောက်ပါအတိုင်း တင်ပြအတည်ပြုချက်ရယူပြီး လွှဲပြောင်း/ လက်ခံပုံစံ (Transfer
Sheet) ဖြင့် စနစ်တကျ လွှဲပြောင်းပေးရမည်-

(က) ရန်ကုန်ရုံးချုပ်။ သက်ဆိုင်ရာဌာနခွဲညွှန်ကြားရေးမှူး၊

(ခ) မြို့နယ်ရုံး။ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သို့မဟုတ်
နေပြည်တော်ကောင်စီနယ်မြေ အကောက်ခွန်ဦးစီးဌာနမှူး။

ဖျက်ဆီးရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ဖျက်ဆီးခြင်း

၁၃။ အများပြည်သူ စားသုံးရန် ဖြစ်စေ၊ သုံးစွဲရန် ဖြစ်စေ မသင့်သော ကုန်ပစ္စည်းများနှင့်
စပ်လျဉ်း၍ ဖျက်ဆီးရေးအဖွဲ့ ဖွဲ့စည်းခြင်းကို အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

(က) ရန်ကုန်ရုံးချုပ်။ ရန်ကုန်ရုံးချုပ်သတ်မှတ်နယ်မြေအတွင်း ဖျက်ဆီးရေးအဖွဲ့ကို
ဦးစီးဌာနမှ ကိုယ်စားလှယ် သုံးဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်တွင်း
အခွန်များဦးစီးဌာနနှင့် ဖမ်းဆီးစဉ်ပါဝင်သည့် အခြားဆက်စပ်ဌာန(ရှိလျှင်)တို့မှ
အရာထမ်းကိုယ်စားလှယ် တစ်ဦးစီဖြင့် ဖွဲ့စည်းရမည်။

(ခ) တိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်ရုံးများ။
ဖျက်ဆီးရေးအဖွဲ့ကို ဦးစီးဌာနမှ ကိုယ်စားလှယ် နှစ်ဦး၊ အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ဖမ်းဆီးစဉ် ပါဝင်သည့် အခြား
ဆက်စပ်ဌာန(ရှိလျှင်)တို့မှ အရာထမ်းကိုယ်စားလှယ် တစ်ဦးစီဖြင့် ဖွဲ့စည်း ရမည်။

၁၄။ ဖျက်ဆီးရေးအဖွဲ့သည် ဖျက်ဆီးရမည့် ကုန်ပစ္စည်းများအား ပိုင်ရှင် သို့မဟုတ် ၎င်း၏
ကိုယ်စားလှယ် ရှေ့မှောက်တွင် ဖျက်ဆီး၍ စနစ်တကျ မှတ်တမ်းထားရှိရမည်။ ယင်းသို့
ဖျက်ဆီးရာတွင် ကျသင့်သည့် ကုန်ကျစရိတ်ကို ပိုင်ရှင် သို့မဟုတ် ၎င်း၏ ကိုယ်စားလှယ်မှ
ကျခံရမည်။ ပိုင်ရှင်မှ ကုန်ပစ္စည်းဖြစ်ပါက ဦးစီးဌာနမှ ကျခံရမည်။ ဖျက်ဆီးရာတွင် ပိုင်ရှင်
သို့မဟုတ် ကိုယ်စားလှယ် လာရောက်နိုင်ခြင်း မရှိပါက ဖျက်ဆီးရေးအဖွဲ့၏ အစီအမံဖြင့်
ဆောင်ရွက်ရမည်။

အခန်း (၃)

ပြန်လည်သုံးသပ်မှုနှင့် အခွန်အယူခံခံအဖွဲ့၏ ဆုံးဖြတ်ချက်အရ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ

၁၅။ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော ကုန်ပစ္စည်းများနှင့် စပ်လျဉ်း၍ ပင်လယ် ရေကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၉၁ ပါ ပြန်လည်သုံးသပ်သည့် အမိန့်အရသော် လည်းကောင်း၊ အခွန်အယူခံခံအဖွဲ့၏ အယူခံစီရင်ချက် အမိန့်အရသော် လည်းကောင်း ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့သည့် အမိန့်ကို ပယ်ဖျက်ပြီး ပြင်ဆင်မိန့်ချမှတ်လျှင် ဦးစီးဌာနသည် ဆောက်ပါအတိုင်း စီမံဆောင်ရွက်နိုင်သည်-

- (က) မူလသိမ်းဆည်းမိန့်အား ပယ်ဖျက်ပြီး အခွန်ပေးဆောင်ခွင့်ပြုသည့် ပြင်ဆင်မိန့် ချမှတ်ပါက ကုန်ပစ္စည်း၏ တန်ဖိုးကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည် သတ်မှတ်၍ နိုင်ငံတော်မှရရန်ရှိသော အကောက်ခွန်နှင့် အခွန်အခများ၊ ကုန်ပစ္စည်း သယ်ယူရွှေ့ပြောင်းသိုလှောင်စရိတ်များ၊ လေလံပွဲစရိတ်များ၊ နုတ်ယူပြီး ကျန်ငွေအား ကုန်ပစ္စည်းပိုင်ရှင်သို့ ပြန်လည်ထုတ်ပေးခြင်းနှင့် အမှုတွဲ ပိတ်သိမ်းခြင်း၊
- (ခ) မူလသိမ်းဆည်းမိန့်အား ပယ်ဖျက်ပြီး ကျသင့်အခွန်အခများနှင့် ဒဏ်ငွေ တစ်ရပ်ရပ် တပ်ရိုက်စေရန် ပြင်ဆင်မိန့်ချမှတ်ပါက ကုန်ပစ္စည်း၏တန်ဖိုးကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်သတ်မှတ်၍ နိုင်ငံတော်မှ ရရန်ရှိသော အကောက်ခွန်နှင့် အခွန်အခများ၊ ကုန်ပစ္စည်းသယ်ယူရွှေ့ပြောင်း သိုလှောင်စရိတ် များ၊ လေလံပွဲစရိတ်များ၊ တပ်ရိုက်သောဒဏ်ငွေပမာဏတို့ကို တွက်ချက် နုတ်ယူပြီး ကျန်ငွေအား ကုန်ပစ္စည်းပိုင်ရှင်သို့ ပြန်လည်ထုတ်ပေးခြင်း၊
- (ဂ) အပိုဒ်ခွဲ (က) နှင့် အပိုဒ်ခွဲ (ခ) တို့ပါ နိုင်ငံတော်မှ ရရန်ရှိသော အကောက်ခွန်နှင့် အခွန်အခများ၊ ကုန်ပစ္စည်းသယ်ယူရွှေ့ပြောင်း သိုလှောင်စရိတ်များ၊ လေလံစရိတ် များနှင့် တပ်ရိုက်ထားသော ဒဏ်ငွေများကို မြန်မာ့စီးပွားရေးဘဏ်ရှိ ဦးစီးဌာန၏ တာဝန်စာရင်းသို့ စနစ်တကျ ပေးသွင်းခြင်း။

၁၆။ ပြန်လည်သုံးသပ်မှု သို့မဟုတ် အခွန်အယူခံခံအဖွဲ့၏ အယူခံမှုလုပ်ငန်းစဉ်များ ပြီးဆုံး၍ အပိုဒ် ၁၅ အပိုဒ်ခွဲ (ခ) အရ ပြင်ဆင်မိန့်ချမှတ်ပါက ဒဏ်ငွေအပေါ်တွင် ပြည်ထောင်စုအစိုးရ အဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၇၀/၂၀၂၀ နှင့်အညီ ဖမ်းဆီးသူများအတွက် ဆုငွေချီးမြှင့်ရေး ကိစ္စများ ဆောင်ရွက်ပြီးစီးပါက အမှုတွဲအား ပိတ်သိမ်းရမည်။

၁၇။ ပြန်လည်သုံးသပ်မှု လျှောက်ထားခြင်း မရှိသည့် အမှုဖြစ်ပါက ပြန်လည်သုံးသပ်မှု ကာလကျော်လွန်သည့်အမှု သို့မဟုတ် အခွန်အယူခံခံအဖွဲ့သို့ အယူခံမှု လျှောက်ထားခြင်း မရှိသည့် အမှုဖြစ်ပါက အယူခံကာလကျော်လွန်သည့်အမှု သို့မဟုတ် ပြန်လည်သုံးသပ်မှုတွင် ဖြစ်စေ၊ အယူခံမှုတွင်ဖြစ်စေ ပလပ်သောအမှုများနှင့် စပ်လျဉ်း၍ လေလံတင်ရောင်းချရငွေ အပေါ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၇၀/၂၀၂၀ နှင့်အညီ ဖမ်းဆီး သူများအတွက် ဆုငွေထုတ်ပေးနိုင်ရေး ဆောင်ရွက်ရမည်။

၁၈။ သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းပေးအပ်ထားသော ကုန်ပစ္စည်းများနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်မှုအရ ဖြစ်စေ၊ အခွန်အယူခံခံအဖွဲ့မှဖြစ်စေ သိမ်းဆည်းမိန့်အား ပြင်ဆင်မိန့် ထုတ်ပြန်ခဲ့လျှင် ပစ္စည်းပိုင်ရှင်က အဆိုပါပစ္စည်းအား လွှဲပြောင်းလက်ခံထားသည့် ဌာန၏ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်သွယ်ဆောင်ရွက်ရမည်။

အခန်း(၄)

အထွေထွေ

၁၉။ ဦးစီးဌာနသည် အမြန်စီမံခန့်ခွဲရန် လိုအပ်သော ကုန်ပစ္စည်းများအား သက်ဆိုင်ရာ လုပ်ငန်းစဉ်အလိုက် ဆောင်ရွက်ပြီးစီးပါက အမှုတွဲအား ပိတ်သိမ်း၍ မှတ်တမ်းထားရှိရမည်။

၂၀။ ဦးစီးဌာနသည် ဤလုပ်ထုံးလုပ်နည်းများပါ ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်ပါက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်သည်။

(ဒေါက်တာ ကံဇော်)

ပြည်ထောင်စုဝန်ကြီး

စာအမှတ်၊ ၁၁ - ၂ / ၁ / ၂၅၄ (၉၁၅ / ၂၀၂၅)

ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်

ဖြန့်ဝေခြင်း

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ယာယီသမ္မတရုံး

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

နိုင်ငံတော်ဝန်ကြီးချုပ်ရုံး

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအမှုဆောင်ချုပ်ရုံး

(ဟန်ဝင်းအောင်)
ဒုတိယဝန်ကြီး